

အနဲ့ အရသာနဲ့ ပြည့်စုတဲ့ ဆေးဖက်ဝင် ဥသ္ဒ္ဓိပင်

ဒေါသန္တာဝင်:

ဌာနစိတ်မှူး (ဖွံ့ဖြိုးရေး)

မေး - ဆရာမ မဂ်လာပါရှင်။

ဖြေ - ဟုတ်ကဲ မဂ်လာပါရှင်။

မေး - အခုတစ်ပတ်အတွက် သုတအဖြာဖြာမှာ တိုင်းရင်းဆေးပညာအစီအစဉ်မှာ ဆရာမ အနေနဲ့ ပြောကြားမည့် အကြောင်းအရာကို သိပါရစေရင်။

ဖြေ - ဟုတ်ကဲပါရှင် - အခုတစ်ပတ်အတွက် သုတအဖြာဖြာ တိုင်းရင်းဆေးပညာ အစီအစဉ်မှာ အနဲ့ အရသာနဲ့ ပြည့်စုတဲ့ အသီးတွေ သီးပြီး ရွှက်၊ ခေါက်၊ မြစ်၊ သီး၊ ပွဲ့၊ ဆိုတဲ့ ပဋိဌးပါးလုံး အသုံးဝင်လှတဲ့ ဆေးဖက်ဝင်ဥသ္ဒ္ဓိပင်ရဲ့ အကြောင်းကို ပြောကြား သွားမှာပဲ ဖြစ်ပါတယ်ရှင်။

မေး - ဟုတ်ကဲပါ ဆရာမ - ဥသ္ဒ္ဓိသီးကို သွားရည်စာအနေနဲ့ စားတာ၊ ဖျော်ရည် လုပ်သောက်တာ၊ အရွက်ကို အတိုအမြှုပ်အနေနဲ့ စားကြပါတယ်။ အခုလုံး ဥသ္ဒ္ဓိပင်ရဲ့ ဆေးဖက်ဝင်ပုံတွေကို သိရမှာဆိုတော့ သောတရှင်တွေအတွက်လည်း ဗဟိုသုတတွေ တိုးပွားစေမှာပါရှင်။ ပြောပြေးပါဦးရှင်။

ဖြေ - ဥသ္ဒ္ဓိပင်က **Rutaceae** မျိုးရင်းဝင် အပင်တစ်မျိုး ဖြစ်ပါတယ်။ ရုက္ခဗေဒ အမည်က **Aegle marmelos** ဖြစ်ပြီး အက်လိပ်အမည်က Bael fruit, Quince လို့ ခေါပါတယ်။ ဥသ္ဒ္ဓိပင်ကို အဖိုးတန်ပြီး ရှားပါးသောအပင်အဖြစ် အိန္ဒိယနိုင်ငံ ဟိန္ဒြာ့ဘုရားကျောင်း များမှာ အလေးအမြတ်ထား စိုက်ပျိုးပြီး အရွက်အညွှန်တို့ ဖြင့် ပူဇော်တာတွေ ရှိပါတယ်။ ဥသ္ဒ္ဓိသီးဖျော်ရည်ဟာလည်း အိန္ဒိယနိုင်ငံမှာ ထင်ရှားတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဆိုရင်လည်း ရိုးရာအစားအစာတစ်ခုအနေနဲ့ ဥသ္ဒ္ဓိသီးကို သကြားနဲ့ခေါက်စားတာ၊ ဖျော်ရည်လုပ်ပြီး သောက်တာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း လေနာရောဂါ ကင်းအောင် ဥသ္ဒ္ဓိသီးဖျော်ရည် သောက်တာ၊ ခံတွင်းမြန်အောင် အရွက်ကို အတိုအမြှုပ်အနေနဲ့ စားကြပါတယ်။ ဥသ္ဒ္ဓိသီးကို ဘီစီ (စော)ခန့်ထဲက စတင် အသုံးပြုခဲ့ကြတာကို တွေ့ရှိပါတယ်။ ဥသ္ဒ္ဓိပင်ကို ၁၉၀၉ ခုနှစ်ခန့်က အိဂျာ လူမျိုးတွေက စတင်စိုက်ပျိုးခဲ့ပြီး ၁၉၁၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ လူမြန်ကျွန်းတွင် အသီးကို စတင်တွေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းတွင် ပေါ်တူဂါလူမျိုး တွေ့က အသီးကိုယူဆောင်ပြီး လှည့်ပတ်သွားလာရာမှ ကမ္ဘာအနဲ့သို့ ပြန်နဲ့သွား ခဲ့ပါတယ်။ အခုဆိုရင် အိန္ဒိယ၊ ဘင်္ဂလာဒေ့(ရှုံး)၊ အိဂျာ၊ မလေးရှား၊ ပါက္စာတန်၊ သီရိလက်ား၊ ယိုးဒယားနှင့် မြန်မာနိုင်ငံတို့မှာ စိုက်ပျိုးပင်အနေနဲ့ရော၊ အလေ့ကျ

ပေါက်ပင် အနေနဲ့ရော တွေ့ရပါတယ်။ ဥသူ့စုစုပေါက် အပင်ကြီးမျိုးဖြစ်ပြီး ကဆုန်လနဲ့ နယုန်လတွေမှာ အပွင့်များ စတင်ပွင့်ပြီး အသီးကင်းများ စပြီးသီးပါတယ်။

မေး - ဟုတ်ကဲ့ပါဆရာမာ။ အပင်ရဲ့ အကြောင်းကိုလည်း သိရပြီဆိုတော့ ဥသူ့စုစုပေါက်ရဲ့ အာနိသင်တွေကိုလည်း ပြောပြပေးပါ့းရှင်။

မြေး - ဟုတ်ကဲ့ပါရှင် - တိုင်းရင်းဆေးကျမ်းများမှာဆိုရင် -
ဥသူ့စုစုသီးအမှုညွှေက ပူ၊ ချို့၊ ဖန် အရသာရှိပြီး ဝမ်းမီးတောက်စေတယ်၊ နှုတ်ကို မြိမ်စေပါတယ်။ သည်းခြေကိုပြုတတ်ပြီး နှလုံးကို အားရှိစေပါတယ်။ ဝမ်းဖော ဝမ်းရောင်ခြင်းကို သက်သာစေသလို အဖျားကိုလည်း နိုင်ပါတယ်။

ဥသူ့စုစုအသီးရင့်က နှီးည့်တယ်။ ပူ၊ စပ်၊ ဖန်၊ ချုံ အရသာရှိပြီး ဝမ်းမီးတောက် အစာကြောပေါပါတယ်။ လေ နှင့် သလိပ်ကိုနိုင်ပြီး နှလုံးကို အကျိုးပြုတဲ့ အာနိသင် ရှိပါတယ်။

ဥသူ့စုစုသီးအနုက နှီးည့်တယ်၊ ဝမ်းမီးတောက်စေပြီး နှုတ်ကိုလည်း မြိမ်စေပါ တယ်။

ဥသူ့စုစုစေအဆီက ပူတဲ့အာနိသင်ရှိပြီး လေရောဂါကို နိုင်တဲ့ အာနိသင်ရှိပါတယ်။

ဥသူ့စုစုအပွင့်က ဝမ်းသွားတာ၊ ရောင်တာ၊ အော့အန်တာတွေကို ပျောက်ကင်းစေ ပါတယ်။

ဥသူ့စုစုအရွက်က ဒေါသသုံးပါးကို နိုင်ပြီး ခံတွင်းကို သန့်ရှင်းစေပါတယ်။

ဥသူ့စုစုအမြစ်က အရသာ ချို့တယ်၊ အစာကို ကြေကျက်စတယ်၊ ဒေါသသုံးပါးနဲ့ အော့အန်တာ ထိုးအောင့်တာတွေကို ပျက်ကင်းစေပါတယ်။

ဥသူ့စုစုသီးရဲ့ အသားခြားကို လေ၊ သလိပ်ကို နိုင်ပြီး လေထိုးလေအောင့်တာကို သက်သာစေပါတယ်။

မေး - ဥသူ့စုစုပင်နဲ့ ပတ်သက်ပြီး ဆေးဖက်အသုံးပြုပုံတွေကိုလည်း ပြောပြပေးပါ့းရှင့်။

မြေး - ဥသူ့စုစုပင်နဲ့ ပတ်သက်ပြီး၊ ဆေးဖက်အသုံးဝင်ပုံတွေ များစွာထဲကမှ အချို့ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

- နှလုံးတုန် ရင်ခန်ပြီး မူးဝေတတ်တဲ့သူများကို တစ်ကြိမ်လျှင် ဥသူ့စုစုမြစ်ခေါက် (၁)ကျပ် ခွဲသားနဲ့ ရေ (၂၄) ကျပ်သားကိုရောပြီး ရေ (၃)ကျပ်သားခနဲ့ ကျွန်အောင်ကျိုးပါ။
ငှါးအတိုင်း တစ်နေ့ (၂)ကြိမ်ခနဲ့ သောက်ပေးရင် သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

- ကိုယ်ဝန်ဆောင်မိခင်တွေက ကိုယ်ဝန်ရှိစာအချိန်မှာ ပို့အန်တာတွေ ဖြစ်တတ် ပါတယ်။
အဲလိုဖြစ်ရင် ဥသူ့စုစုသီး အမှုညွှေအနုစုစုကို ဆန်ဆေးရည်နှင့် ဖျော်ပြီး သောက်ပေးရင် ကိုယ်ဝန်ရှိစာအန်တာတွေကို သက်သာပျောက်ကင်းစေပါ တယ်။

- အစာမကြဖြစ်ပြီး ဝမ်းပျက်တာ၊ ဝမ်းဖော် ဝမ်းရောင်ဖြစ်တဲ့အခါတွေမှာဆိုရင် ဥသ္ဒ္ဓသီးကင်း အမြောက်မှန့်ကို တစ်ခါသောက်ရင် ၁ ပဲသားမှ ၄ ပဲသားအထိ တစ်နေ့ ၃ ကြိမ် သောက်ပေးရင် သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ဝမ်းကိုက်ရောဂါဖြစ်ရင်လည်း ဥသ္ဒ္ဓသီးအစိမ်းရဲ့ အသားကိုကြော်ပြီး သကြား သင့်ရုံးထည့်ကာ တစ်ကြိမ်လျှင် ၄ ပဲသားခန့် တစ်နေ့ ၃ ကြိမ် စားပေးရင် ဝမ်းကိုက်ရောဂါ သက်သာပျောက်ကင်းစေပါတယ်။
- အစာမကြဖြစ်ပြီး လေချဉ်တွေ မကြာခကာတ်နေရင်လည်း ဥသ္ဒ္ဓရွက် သတ္တရည်ကို တစ်ခါသောက်ရင် လက်ဖက်ရည် (၁) ၆၇း၊ တစ်နေ့ (၂) ကြိမ် သောက်ပေးရင် လေချဉ်တက်ခြင်း၊ လည်ချောင်းပူခြင်းများကို သက်သာ ပျောက်ကင်းစေပါတယ်။
- အဲဒါတွေအပြင် ဥသ္ဒ္ဓရွက်ကို အနာအုံဆေးအဖြစ်လည်း အသုံးပြုလိုပါတယ်။ အနာ အဖူအပိန်တွေဖြစ်ရင် ဥသ္ဒ္ဓရွက်အစိမ်းကို သန့်ရှင်းအောင်ဆေးကြောပြီး ကြိတ်ချေကာ အနာပေါ်မှာ အုံပေးရင် အနာ နှစ်ပိန်သွားပြီး အနာရင့်လျှင် အနာမှာရှိတဲ့ မန်းရည်များ ထွက်သွားကာ အနာကျက်မြန်စေပါတယ်။
- ဖောရောင်ခြင်းဖြစ်ရင် ဥသ္ဒ္ဓရွက် သတ္တရည်ကို တစ်ခါသောက်ရင် လက်ဖက်စား (၁)၆၇း၊ တစ်နေ့ (၂)ကြိမ်ခန့် သောက်ပေးတာ၊ ဖောရောင်တဲ့ နေရာတွေကို လိမ်းပေးတာတွေ လုပ်ပေးမယ်ဆိုရင် သက်သာပျောက်ကင်း စေပါတယ်။
- တချို့သူတွေက ချွေးထွက်များပြီး ခန္ဓာကိုယ်အနုံပြင်းတာ၊ ချဉ်စုတ်စုတ်အနုံ နံတာတွေ ဖြစ်တတ်ပါတယ်။ အဲလိုဖြစ်ရင် ဥသ္ဒ္ဓရွက်သတ္တရည်ကို ရေချိုးပြီး တိုင်း လိမ်းပေးမယ်ဆိုရင် ကိုယ်နုံမကောင်းတာကို သက်သာပျောက်ကင်း စေပါတယ်။

မေး - ဟုတ်ကဲပါဆရာမ - ဥသ္ဒ္ဓပင်နဲ့ ပတ်သက်ပြီး အသုံးပြုရမည့် အစိတ်အပိုင်း၊ ပါဝင်တဲ့ ပြုပေါင်းတွေနဲ့ ဘေးထွက်ဆိုးကျိုးများရှိရင်လည်း ပြောပြပေးပါဦးရှင်။

ဇွဲ - ဥသ္ဒ္ဓအပင်ရဲ့ ပွဲငါးပါးလုံးက ဆေးဖက်ဝင်ပါတယ်။ အများအားဖြင့် ဥသ္ဒ္ဓသီး အမှုည့်ရဲ့ အသား၊ အသီးစိမ်း၊ အရွက်၊ အခေါက်နဲ့ အမြစ်တို့ကို အသုံးများ ပါတယ်။ ဥသ္ဒ္ဓအသီးမှာဆိုရင် 8-Marmelosin လို့ခေါ်တဲ့ ပြုပေါင်းတစ်မျိုး၊ ပါဝင်ပါတယ်။ အဲဒီပြုပေါင်းက တိရိစ္တာန်တွေမှာ ဖြစ်တတ်တဲ့ ချိတ်သံကောင် များကို သုတ်သင်နိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါအပြင် ဥသ္ဒ္ဓသီးကို ဆီးချို့ရောဂါ ဖြစ်နေတဲ့ ကြွက်တွေနဲ့ စမ်းသပ်တဲ့အခါမှာ သွေးတွင်းအချို့ဓာတ် လျော့ကျဖောက်ကို တွေ့ရပါတယ်။ ဥသ္ဒ္ဓသီးကို အရက်နဲ့ ဆေးအနှစ်ထုတ်ယူထားသော ဆေးအဆီကို ဝမ်းသွားနေတဲ့ ကြွက်တွေပေါ်မှာ စမ်းသပ်တဲ့အခါ ဝမ်းသွားတာကို ထိန်းပေးနိုင်တဲ့ အာနိသင်ရှိတာ ကိုလည်း တွေ့ရပါတယ်။ နောက်ပြီးတော့ ဥသ္ဒ္ဓအရွက်က နှလုံးကို လျှံဆော်နိုင်တဲ့ အာနိသင်ရှိပါတယ်။

ဥသ္ဒ္ဓဝင်က ပုံမှန်သုံးစွဲသင့်တဲ့ ပမာဏအတိုင်း အသုံးပြုမယ်ဆိုရင် ဘေးထွက် ဆိုးကျိုး
မရှိတာကိုလည်း တွေ့ရပါတယ်။

မေး - ဟုတ်ကဲ့ပါဆရာမ - အခုလို သောတရှင်တွေ ကျန်းမာရေးဗဟိုသတွေရအောင်
ပြောကြားပေးတဲ့ ဆရာမကို ကျေးဇူးတင်ပါတယ်ရှင်။

ဖြေား - ဟုတ်ကဲ့ - ကျမကလည်း မြန်မာ့အသံကို ကျေးဇူးတင်ပါတယ်ရှင်။

